

လက်တို့ လက်ဆေးရည်ဖြင့် ဘယ်လို့ ပွတ်တိုက်ကြမလဲ

လက်သန့်ရှင်းရေးအတွက် လက်တို့ လက်ဆေးရည်နှင့်ပွတ်တိုက်ပါ။ မျက်စိနှင့် မြင်နိုင်လောက် အောင် လက်ညံ့ပေနေပါက လက်တို့ ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပါ။

 လက်ဆေး/ပွတ်တိုက်သော ကြာချိန်စုစုပေါင်း ၂၀-၃၀ စွဲနှုန်း

1a



1b




2




လက်ချုပ်ထဲသို့ လက်တစ်ဖဝါးစာ လက်ဆေးရည်ကို ထည့်ပါ။

လက်ဖဝါးအချင်းချင်း ပွတ်တိုက်ပါ။

3



4



5



လက်ချောင်းအချင်းချင်း ယှဉ်လျက် ညာဘက်လက်ဖဝါးကို ဘယ်ဘက် လက်ဖုန့်ပေါ်ပေါ်ပါ။ အောက်တစ်ဘက်ကိုလည်း ထိုနည်းအတိုင်း တစ်ဖော် ပြုလုပ်ပါ။


လက်ချောင်းချင်းယှဉ်လျက် လက်ဖဝါးအချင်းချင်း ပွတ်ပါ။

လက်ချောင်းများ အချင်းချင်းချိပ်နေသည့် အနေအထားပြင် လက်ချောင်းများ၏ အတွင်းဘက်ကို အမြှေးလက်ဖဝါးတစ်ဘက်တွင် ထည့်ချွဲပေါ်ပါ။


6



7



8



ဘယ်ဘက်လက်ဖုန့် ညာဘက်လက်ဖဝါးထဲတွင် ခုပံ့၍ လုပ်၍ ပွတ်ပါ။ အောက်တစ်ဘက်ကိုလည်း ထိုနည်းအတိုင်း တစ်ဖော် ပြုလုပ်ပါ။

ညာဘက်လက်ချောင်းထို့မှာကို ရုပ္ပါ ပဲဘက်လက်ဖဝါးပေါ်တွင် အကျော် အနောက်လျှော့၍ ပွတ်ပါ။ ထိုနည်းအတိုင်း အမြှေးတစ်ဘက်ကိုလည်း ပြုလုပ်ပါ။

သင့်လက်များ ခြောက်သွေးသွားပြီဆိုလျှင် လက်တွေ သန်စင်သွားပါပြီ။



World Health Organization

Myanmar

Patient Safety

A World Alliance for Safer Health Care

SAVE LIVES
Clean Your Hands

All reasonable precautions have been taken by the World Health Organization to verify the information contained in this document. However, the published material is being distributed without warranty of any kind, either expressed or implied. The responsibility for the interpretation and use of the material lies with the reader. In no event shall the World Health Organization be liable for damages arising from its use.


WHO acknowledges the Hôpitaux Universitaires de Genève (HUG), in particular the members of the Infection Control Programme, for their active participation in developing this material.

လက်ကို လက်ဆေးရည်ဖြင့် ဘယ်လို ဆေးကြမလဲ

မျက်စိနှင့် မြင်နိုင်လောက်အောင် လက်တွေ ည့်ပေနေပါက လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပါ။ သို့မဟုတ်လျှင် လက်ဆေးရည်နှင့် ပွတ်တို့က်ပါ။

 **ကြာချိန်စုစုပေါင်း ၄၀ - ၆၀ စက္ကန့်**

0




လက်ကို ရေဖြင့် စုအောင်စွာတပါ

1




လက်၏ မျက်နှာပြုပတ်ဝန်းကျင်အောင် သင့်ကောင် သင့်ကောင် ဆပ်ပြာပမာဏကို လက်ထဲသို့ ထည့်ပါ။

2




လက်ဖော်အချင်းချင်း ပွတ်တို့က်ပါ

3



လက်ချောင်းအချင်းချင်း လက်ဖို့ပြု ပွတ်တို့က် ပွတ်တို့က် လက်ဖော်အချင်းချင်း ပွတ်ပါ။ နောက် တစ်ဘက်ကိုလည်း ထိန်းအတိုင်း တစ်စံနှင့် ပြုလုပ်ပါ။

4




လက်ချောင်းချင်းယက်လျက် လက်ဖော်အချင်းချင်း ပွတ်ပါ။

5



လက်ချောင်းများ အချင်းချင်းချိုပ်နေသည့် အနေအထားပြင် လက်ချောင်းများ၏ အတွင်းဘက်ကို အခြောင်းပေါင်း တစ်ဘက်တွေ့င် ထည့်၍ ပွတ်ပါ။

6




ဘယ်ဘက်လက်မကို ဉားဘက်လက်ဖော်ထဲတွင် ဆပ်၍ လုပ်၍ ပွတ်ပါ။ နောက်တစ်ဘက်ကိုလည်း ထိန်းအတိုင်း တစ်စံနှင့် ပြုလုပ်ပါ။

7



ဉားဘက်လက်ချောင်းထိပ်များကို ဖြိုး ပဲဘက်လက်ဖော်အော်တွင် အနေ့ အနေ့ အနေ့တွင် ပွတ်ပါ။ ထိန်းလုပ် အတိုင်း အခြားတစ်ဘက်ကိုလည်း ပြုလုပ်ပါ။

8




လက်ကို ရေဖြင့် စင်အောင်ဆေးပါ။

9




တစ်ခါသံး လက်သာတ်ပုဂ္ဂိုင်း လက်ကို ခြောက်သောအောင် သေချာစွာ သုတ်ပါ။

10



လက်သာတ်ပုဂ္ဂိုင်း သုံးပြီး ရေပိုက်ခေါင်းကို ပိတ်ပါ။

11



သင့်လက်များ သန်ရှင်းသွားပါပြီ။



World Health Organization
Myanmar

Patient Safety

A World Alliance for Safer Health Care

SAVE LIVES

Clean Your Hands

All reasonable precautions have been taken by the World Health Organization to verify the information contained in this document. However, the published material is being distributed without warranty of any kind, either expressed or implied. The responsibility for the interpretation and use of the material lies with the reader. In no event shall the World Health Organization be liable for damages arising from its use.

WHO acknowledges the Hôpitaux Universitaires de Genève (HUG), in particular the members of the Infection Control Programme, for their active participation in developing this material.